



နိနစ်ပုံးပိုးပုံး
ကျေပါတယ



အရှင်ဘုရား . . .

မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နိတစ်လုံးဖိုးပဲ ကော်
အောင် ဆပ်နိုင်ခဲ့တယ်ဆိုတာ မှန်ပါသလားဘုရား။

ဟောင်မိုးကျော်သူ၊ ရန်ကုန်ဖြူ။



ဒကာမိုးကော်သူရေ . . .
 ဦးအင်းတို့ လူဝတ်ကြောင်ဘဝ ငယ်ငယ်တုန်းက
 တက္ကသိုလ် အေးမောင်ရဲ့ ‘ဘယ်ပန်းချီရေးလို
 မမိ’ သီချင်းကို အရှုံအမှုး စွဲလမ်းခွဲဖွဲ့ပါတယ်။
 အဲဒီသီချင်းများ ရေဒီယိုက မလာလိုက်
 နဲ့ အသက်ရှာဖို့ မွေးသွားမတတ် ရှိရှိသမျှ
 သမာဓိတွေကို သီချင်းဆီ စုပြုပြုပြီး နှစ်နှစ်
 ခြိုက်ခြိုက် နားထောင်တော့တာပါပဲ။ ငယ်ဘဝရဲ့ တသသသီချင်းတွေ
 ထဲမှာ အဲဒီသီချင်းလည်း ထိပ်ဆုံးက ပါတာပေါ့။ မိဘမေတ္တာနဲ့ ပတ်
 သက်တဲ့ သီချင်းဆိုရင် ကလေးတိုင်း ကြိုက်ကြတာပဲ မဟုတ်လား။

မိဘမေတ္တာကို ဖွဲ့ဆိုတဲ့ သီချင်းတွေ၊ အတ်လမ်းတွေဟာ
 သားသမီးတွေကို မိဘမေတ္တာနားလည်စိတ်၊ မိဘကျေးဇူးဆပ်လိုစိတ်
 ထက်သန်လာအောင် လှုံးဆော်တဲ့နေရာမှာ စာပေထက်တောင် ပိုပြီး
 ထိရောက်ပါတယ်။ အနုပညာရသပါတဲ့အတွက် သားသမီးတွေရဲ့ ရင်

တပည့်တော်တိုက်ကျွေးခဲ့တဲ့ လောကနှံရည်က

သာလောင်မွှတ်သီပိုမြင်းကို

တဒ်တခိုခဏာပဲ ဌီမီးအေးခြော်ပောက်ခေါ်နိုင်ပါတယ်။

အရှင်ဘုရားတိုက်ကျွေးခဲ့တဲ့ မွှေ့နှံရည်ကတော့၊

သာလောင်မွှတ်သီပိုမြင်းကို

အမြဲသာဝရဲဌီမီးအေးခြော်ပောက်ခေါ်နိုင်ပါတယ်။

ထဲကို စွဲစွဲနစ်နစ် ဝင်ရောက်သွားလိုပါ။ အဲဒီအတွက် သက်ဆိုင်ရာ အနုပညာရှင်များကို အထူးကျေးဇူးတင်မိပါတယ်။

ဒါပေမဲ့ ကိုယ်ဖန်တီးလိုက်တဲ့ မိဘမေတ္တာဖွဲ့ အနုပညာ ပစ္စည်းထဲမှာ များယွင်းတဲ့ အချက်အလက်တွေ လွှဲခေါ်တဲ့ အတွေး အခေါ်တွေ ပါနေရင်တော့ အဲဒီအချက်အလက်၊ အဲဒီအတွေးအခေါ် ကို အမှန်လို့ သတ်မှတ်သွားသူတွေရဲ့ အသိများ၊ အမှတ်မှားမှုဟာ ကိုယ်ပေးလိုက်တဲ့ အကုသိုလ်အစိုင်အခြားဖြစ်နေတာမို့ ကိုယ်လည်း အကုသိုလ်ရှယ်ယာ ဝေစွဲခြံပြီးသား ဖြစ်သွားပါတယ်။

မိဘမေတ္တာအကြောင်း ရေးကြာ ဖွဲ့ကြပြီဆိုရင် ဗုဒ္ဓစာပေ (ပိဋကတ်တော်)ထဲက အဆုံးအမတွေ အချက်အလက်တွေကို အများ ဆုံး ကိုးကားကြတာ တွေ့ရပါတယ်။ ဗုဒ္ဓစာပေနဲ့ မိဘမေတ္တာ၊ မိဘ မေတ္တာနဲ့ ဗုဒ္ဓစာပေ ခွဲခြားလို့တောင် မရပါဘူး။ ‘မိဘကျေးဇူး သိရ မယ်၊ ဆပ်ရမယ်’ လို့ ပြောလိုက်ရင်ကိုပဲ ‘ဒါ ဘာသာရေးအဆုံးအမ၊ ဒါ ဗုဒ္ဓလမ်းညွှန်ချက်’ လို့တောင် သတ်မှတ်နားလည်လိုက်ကြတဲ့ အထိ ပါပဲ။

ဗုဒ္ဓစာပေကို မြှုပ်မြေးတဲ့ မိဘမေတ္တာဖွဲ့တွေမှာ ‘မြတ်စွာဘူရား ရှင်တောင်မှ မိခင်ကျေးဇူးကို နှိုတစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်ခဲ့တယ်’ ဆိုတဲ့အချက်ကို တွေ့ရတော့ သိပ်ကို အုံဉ်မိပါတယ်။

ပိဋကတ်တော်မှာမပါတဲ့ အကြောင်းအရာတစ်ခုကို ပါသလို လို ရေးသားပြောဆိုတာဟာ အရမ်းအရမ်းကို အပြစ်ကြီးပါတယ်။ ‘နှိုတစ်လုံးဖိုးပဲ ကျေတယ်’ ဆိုတဲ့အချက်ကို မြတ်စွာဘူရားရှင် ကိုယ် တော်တိုင်လည်း ဟောကြားတော်မမူခဲ့သလို အငွေကထာဆရာ၊ နှိုကာ

နှစ်နဲ့ချိပြီး နှဲ့ခို့ခဲ့ရတဲ့

မိဘ္ထားတော်ဂေါတမိအပေါ်မှာတောင်

နှဲ့ပိုးခြေားမကျန်တော့ဘူးဆိုမှာတော့

ခုနှစ်ရက်ပဲ နှဲ့ခို့ခဲ့ရတဲ့

မယ်တော်မာယာအပေါ်မှာ နှဲ့ပိုးခြေား

တစ်ခက်ပိုးမှ မကျန်တော့ဘူးဆိုတာ . . .



ဆရာတွေကလည်း ဖွင့်ဆိုတော်မမှုခဲ့ကြပါဘူး။

သားသမီးတွေအပေါ်မှာ မိခင်ကျေးဇူးကြီးမားတာ မှန်ပါတယ်။ ဒါပေမဲ့ မိခင်ကို အာမွန်းတင်ချင်လွန်းတာနဲ့ မြတ်စွာဘုရားရှင်ကို ပုတ်ခတ်စောက်သလို ဖြစ်သွားတာကတော့ လုံးဝ မသင့်တော်ပါဘူး။ ‘ဘုရားတောင်မှ မိခင်ကျေးဇူးနှဲ့တစ်လုံးဖိုးပဲ ကျေတယ်’ လို့ပြောတဲ့သူဟာ ဘုရားကိုလည်း စောက်ရာရောက်သလို တရားကိုလည်း ဖျက်ဆီးရာရောက်ပါတယ်။ ‘သာသနာဖျက်တဲ့သူ’ လို့တောင်ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့အထိ အကုသိုလ်ကြီးပါတယ်။

‘မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နှဲ့နှုန်းလုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပါတယ်၊ မြတ်စွာဘုရားရှင်မှာ မိခင်အပေါ် နှဲ့ပိုးကြွေးလုံးဝမကျန်တော့ပါဘူး’ ဆိုတဲ့ မိန့်ဆိုရေးသားချက် ပိဋကတ်တော်(ထေရဂါဒစစ်စစ် ဗုဒ္ဓစာပေ)မှာ အခိုင်အမာ အထင်အရှားရှိပါတယ်။

ပါဌိုတော်မူရင်းကတော့ ‘ဗုဒ္ဓနာရက္ခနာ မယုံ၊ အနကောတွဲ မဟာမုနာ’ ပါ။ (စာမျက်နှာအညွှန်းနဲ့ ပါဌိုအနက်ကို ဆောင်းပါး

အဆုံးမှာ ဖော်ပြပေးထားပါတယ်။)

မိတ္ထွေးတော်ဂါတမီ ထေရ့မှုကြီး ပရီနိဗ္ဗာန်ဝင်စံခါနီး (သေ လွန်ခါနီး)မှာ မြတ်စွာဘူရားရှင်ကို စကားအတော်များများ လျှောက် ထားသွားခဲ့ပါတယ်။ အဲဒီလျှောက်ထားချက်များစွာထဲက တစ်ခုက တော့ မြတ်စွာဘူရားရှင်ရဲ့ ‘နှီးဖြေးကြွေး’နဲ့ ပတ်သက်နေပါတယ်။ လျှောက်ထားပုံက ဒီလိုပါ။

‘မြတ်စွာဘူရား . . . । အရှင်ဘူရားကို တပည့်တော်က လောကနှီးရည် တိုက်ကျွေးပြီး အရှင်ဘူရားရဲ့ ရှုပကာယ (ရှပ်ကိုယ် ထည်) ကြီးထွားလာအောင် မွေးမြှေ့ခဲ့ရတဲ့အတွက် တပည့်တော်ဟာ အရှင်ဘူရားရဲ့ မယ်တော်ကြီး (မိခင်) ဖြစ်ပါတယ်’

‘တပည့်တော်ကို အရှင်ဘူရားက ဓမ္မနှီးရည် တိုက်ကျွေးပြီး တပည့်တော်ရဲ့ ဓမ္မကာယ (တရားကိုယ်ထည်) ကြီးထွားလာအောင် မွေးမြှေ့ခဲ့ရတဲ့အတွက် အရှင်ဘူရားဟာ တပည့်တော်ရဲ့ ခမည်းတော် ကြီး (ဖခင်) ဖြစ်ပါတယ်’

‘တပည့်တော် တိုက်ကျွေးခဲ့တဲ့ လောကနှီးရည်က ဆာလောင် မွတ်သိပ်ခြင်းကို တဒဂ်တစ်ခက်ပဲ ဤမ်းအေးပြေပျောက်စေနိုင်ပါ တယ်။ အရှင်ဘူရားတိုက်ကျွေးခဲ့တဲ့ ဓမ္မနှီးရည်ကတော့ ဆာလောင်မွတ် သိပ်ခြင်းကို အမြဲထာဝရ ဤမ်းအေးပြေပျောက်စေနိုင်ပါတယ်’

‘မြတ်စွာဘူရား . . . । အရှင်ဘူရားဟာ တပည့်တော်ကို ကိုလေသာအနောင်အဖွဲ့အားလုံးမှ လွတ်မြောက်အောင် စောင့် ရှုံးကြ ကယ်တင်နိုင်ခဲ့တဲ့အတွက်ကြောင့် တပည့်တော်အပေါ်မှာ အရှင်ဘူရား နှီးဖြေးကြွေး လုံးဝ မကျွန်တော့ပါ။ မယ်တော့ကျွေးဇူးကို

နိုက်စ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပြီးပါပြီဘူရား'

ဒကာမိုးကော်သူရေ . . .

မိတ္ထွေးတော်ဂါတမိ ထေရီမကြီးရဲ့ 'နှီဖိုးကြွေးရှင်းတမ်း' လျှောက်ထားချက်ကို မြတ်စွာဘူရားရှင်က ငြင်းဆန်ခြင်း လုံးဝမပြုဘဲ လက်ခံတော်မူခဲ့တဲ့အတွက် အဲဒီလျှောက်ထားချက်သည်ပင်လျှင် မြတ်စွာဘူရားရှင်ရဲ့ မိန့်ကြားတော်မူချက်ပါပဲ။

တကယ်လို့သာ နှီဖိုးကြွေးမကျေသူးဆိုရင် 'ဟဲ့ . . . ဂါတမိ သင်လျှောက်ထားတာ မှားနေတယ်၊ မိခင်ကျေးဇူးကို ငါဘူရား နိုက်စ်လုံးဖိုးလုံးကျေအောင် မဆပ်နိုင်ဘူးကွဲ့၊ နှီတစ်လုံးဖို့ပဲ ကျေအောင်ဆပ်နိုင်တယ်' လို့ မြတ်စွာဘူရားရှင်က စကားပြင်ပြောမှာပေါ့။ အခုတော့ အဲဒီလို့ စကားပြင်ပြောခဲ့တာမှ မဟုတ်ဘဲ၊ ဆိတ်ဆိတ်နေပြီး လက်ခံတော်မူခဲ့တာပါ။

ဆာလောင်မွှတ်သိပ်ခြင်းဆိုတာ 'တဏ္ဍာ'ပါ။ 'လောကနှီရည်' က နှီဆာတဲ့ တဏ္ဍာကိုပဲ ပယ်ဖျောက်ပေးနိုင်ပါတယ်။ (ဒါတောင်မှ တဒ်ပါ။ အချိန်တန်တော့ ပြန်ဆာလာတာပါပဲ။) တခြားဆာတဲ့ တဏ္ဍာတွေကိုတော့ ပယ်ဖျောက်မပေးနိုင်ပါဘူး။ နှီစို့အရွယ်မှာတောင် ဟိုလူမြင်ချင်၊ ဒီလူမြင်ချင်၊ ဟိုဟာစားချင်၊ ဒီဟာသောက်ချင်နဲ့ ဆာလောင်မွှတ်သိပ်မှုမျိုးစုံ (လို့ချင်နှစ်သက်တပ်မက်သာယာမှုမျိုးစုံ)တိုးပွားနေပါတယ်။

နှီပြတ်သွားပြီဆိုတာနဲ့ တစ်ရက်ထက်တစ်ရက်၊ တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ဆာလောင်မှုတဏ္ဍာတွေ တိုးတိုးလာပါတယ်။ အဲဒီလို့ တိုးလာအောင်လည်း မိခင်ကိုယ်တိုင်ကပဲ သင်ကြား

ပေးတာပါ။ ‘သားသား ဒီမှန်လေးက ကောင်းတယ်နော်’ ‘မိုးမိုး ဒီအရှပ်လေးက လှတယ်နော်’ ဆိုတာမျိုးတွေက အစပြုလိုပေါ့။

အသက်ကြီးလေး၊ အဆာတိုးလေနဲ့ တက္ကာကြီးကြီးလာလိုက်တာ ‘န္တားကြီးလေ၊ ချိုရည်လေ’ ဖြစ်တော့တာပါပဲ။ အဆင်း၊ အသံ၊ အနဲ့၊ အရသာ၊ အထိအတွေ့၊ အာရုံးပါး ကာမဂ္ဂက်တရားတွေကို ဆာလောင်မွှတ်သိပ်တဲ့ တက္ကာကို ‘လောကနှီးရည်’ လို့ခေါ်တဲ့ ‘မိခင်နှီးရည်’ က ဘယ်လိုနည်းနဲ့မှ ပယ်ဖျောက်မပေးနိုင်ပါဘူး။ (မိခင်ကျေးဇူးရှုထောင့်နှင့် ရောထွေးမပစ်ပါနှင့်။)

‘သစ္စာလေးပါး မြတ်တရား’ ဆိုတဲ့ ‘ဓမ္မနှီးရည်’ ကတော့ ဆာလောင်မွှတ်သိပ်မှု တက္ကာအားလုံးကို အကြောင်းမဲ့ ပယ်ဖျောက်ပေးနိုင်ပါတယ်။ သစ္စာလေးပါးကို အရဟတ္ထမင်နဲ့ ထိုးထွင်းသိမြင်ပြီးလို့ ရဟန္တာဖြစ်သွားပြီဆိုရင် ဘယ်အရာကိုမှ ဆာလောင်မွှတ်သိပ်မှု မရှိတော့ပါဘူး။ အာရုံးအားလုံး၊ ဘဝအားလုံး ဘာကိုမှ သာယာနှုစ်သက်တပ်မက်တွယ်တာမှု မရှိတော့တဲ့အတွက် တက္ကာအဆာဓာတ်အားလုံး အပြီးတိုင် ချုပ်ပြီမ်းပြေပျောက်သွားပါပြီ။

ရဟန္တာအဆင့်ထိ မရောက်တောင်မှ သစ္စာတရားကို သူ အဆင့်နဲ့သူ သိတဲ့သူဟာ သူအတိုင်းအတာနဲ့သူတော့ တက္ကာအဆာဓာတ်လေ့ပါးသက်သာပါတယ်။

ပုံထူးအဆင့်ကို ကျော်လွှန်ပြီး အောက်ထစ်ဆုံး သောတာပန်အရိယာအဆင့်ကို ရောက်သွားတယ်ဆိုရင်ပဲ သိပ်မကြာလှတော့တဲ့ တစ်ချိန်မှာ ရဟန္တာဖြစ်ဖို့ သေချာသွားပြီ ဖြစ်တဲ့အတွက် မိခင်ကို သောတာပန်ဖြစ်အောင် ‘ဓမ္မနှီးရည်’ တိုက်ကျွေးပေးတဲ့ သူတော်

ကောင်းပုဂ္ဂိုလ်ဟာ မိခင်ကျေးဇူးကို နှိမ်နှစ်လုံးဖိုးလုံးကျေအောင် ဆပ် ပြီးသား ဖြစ်တော့တာပါပဲ။

မြတ်စွာဘုရားရှင်ဟာ မိခင်နဲ့ ခုနစ်ရက် တိုက်ကျေးခဲ့တဲ့ မယ်တော်ရင်း မဟာာမှာယာအော်ကနေ ဘဝပြောင်းသွားတဲ့ သဲ့သဲ့ တ နတ်သားကို ပါတွင်းသုံးလပတ်လုံး အသိဓမ္မတရား(သူတ္ထန်ကြား ညုပ်) ဟောကြားပေးခြင်းအားဖြင့် သောတာပန်ဖြစ်သွားအောင် ‘ဓမ္မ နှိမ်ရည်’ တိုက်ကျေးခဲ့ပါတယ်။ မယ်တော်နတ်ရွာစံပြီးတဲ့နောက် နှီမပြတ် မချင်း မိမိရဲ့ နှိမ်ချို့ကို တိုက်ကျေးခဲ့တဲ့ မိထွေးတော် မဟာာပဏာပတိ ဂေါတ်မိထွေးရိမကြီးကိုတော့ ရဟန္တာဖြစ်တဲ့အထိ ‘ဓမ္မနှိမ်ရည်’ တိုက် ကျေးခဲ့ပါတယ်။

မယ်တော်ရင်းအနေနဲ့ သောတာပန်သာဖြစ်သေးတဲ့အတွက် တက္ကာအဆာဓာတ်တွေ လုံးဝ မပြောပြောက်သေးပေမယ့် သိပ်မကြာ လှုတော့တဲ့ တစ်ချိန်မှာတော့ တက္ကာအဆာဓာတ် လုံးဝပြောပြောက်တဲ့ ရဟန္တာဖြစ်ဖို့ သေချာသွားပါပြီ။ အဲဒီအတွက် မြတ်စွာဘုရားရှင်မှာ နှိမ်တစ်စက်ဖိုးမှ အကြွေးမကျွန်တော့ပါဘူး။ နှိမ်ဖိုးကြွေးအားလုံး ကျေ သွားပါပြီ။ နှိမ်နှစ်လုံးဖိုးလုံး ကျေးဇူးဆပ်ပြီးပါပြီ။

နှစ်နဲ့ချိပြီး နှိမ်စိုးခဲ့ရတဲ့ မိထွေးတော်ဂေါတ်မိအပေါ်မှာတောင် နှိမ်ဖိုးကြွေး မကျွန်တော့ဘူးဆိုမှာတော့ ခုနစ်ရက်ပဲ နှိမ်စိုးခဲ့ရတဲ့ မယ်တော် မှာယာအပေါ်မှာ နှိမ်ဖိုးကြွေး တစ်စက်ဖိုးမှ မကျွန်တော့ဘူးဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး။ နှိမ်နှစ်လုံးဖိုးလုံး ကျေပါတယ်။

‘မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူးကို နှိမ်တစ်လုံးဖိုးပဲ ကျေ အောင် ဆပ်နိုင်ခဲ့ပါတယ်’ ဆိုတဲ့စကားဟာ တက်တက်စင်အောင်

လွှဲမှားတဲ့ လုပ်ကြီးစကားသာ ဖြစ်ပါတယ်။ ဘယ်ပိဋကတ်တော်၊ ဘယ်
ဗုဒ္ဓစာပေမှာမှ မပါပါဘူး။

ပိဋကတ်ကျမ်းကျင်တဲ့ ဘယ်ဆရာတော်ကိုမဆို မေးမြန်း
ကြည့်နိုင်ပါတယ်။ ဝိဇ္ဇာလိုလို၊ ဘိုးတော်လိုလို ဖို့သိဖတ်သီဘုန်းကြီးတွေ
ကိုတော့ သွားမမေးနဲ့ပေါ့။ သူတို့ကတော့ တစ်ဆင့်ကြား အစဉ်အလာ
စကားကိုပဲ အမှန်လို့ သတ်မှတ်ပြီး ဟုတ်တယ်လို့ ခေါင်းညိတ်ကြမှာ
လေ။ ပိဋကတ်ဆိုတဲ့နေရာမှာလည်း ထောရဝါဒစစ်စစ် ပိဋကတ်တွေ
ကိုသာ ဆိုလိုပါတယ်။

‘နှီတစ်လုံးဖို့ပဲကျတယ်’ ဆိုတာတို့ ‘သားရွှေ့အိုးထမ်းလာ
တာ မြင်ချင်တယ်’ ဆိုတာတို့ အဲဒီလို့ စသည် ပိဋကတ်တော်မှာ
မလာတဲ့ အချက်အလက် အလွှာအမှားတွေ လူထုကြားထဲ စိမ့်ဝင်ပျံနှံ
နေတာရဲ့ အဓိကတရားခံက အတ်သမားတွေနဲ့ ကွက်စိပ်ဆရာတွေပဲ
လို့ ရွှေးဆရာတော်ကြီးတွေက မိန့်ဆိုတော်မှာခဲ့ကြပါတယ်။

ကိုယ်ဖန်တီးတဲ့ အနုပညာကို ပရီသတ် စိတ်ဝင်စားအောင်
သိုင်းစိုင်းခဲ့ထွင် မွမ်းမံဖွံ့ဖွးရင်းနဲ့ လက်လွန်နှင်းတွေနဲ့ဖြစ်ပြီး ပိဋကတ်
တော်လာ အမှန်တရားတွေကို တမင်မရည်ရွယ်ပေမယ့် ဖျက်ဆီးလိုက်
သလို ဖြစ်သွားပါတယ်။ ‘အတ်သမားသေရင် ပဟာသငဲရောက်
တယ်’ ဆိုတဲ့ ဗုဒ္ဓစကားတော်ရဲ့ အကြောင်းပြချက်တွေထဲမှာ အတ်
စာရေးသူတွေရဲ့ အချက်အလက် လွှဲမှားအောင် ဖန်တီးမှုလည်း တစ်ခု
အပါအဝင်ဖြစ်မှာ သေချာပါတယ်။ (အတ်စာအားလုံးကို မဆိုလိုပါ)

‘ပိဋကတ်တော်ကို အတ်ဆရာ၊ ကွက်စိပ်ဆရာတွေ ဖျက်
တယ်’ ဆိုတဲ့စကား မှန်မမှန် သိချင်တာနဲ့ ဟိုတလောက ရေဒီယိုက

လွင့်တဲ့ ရွှေမန်းရဲ့ ဗုဒ္ဓဝင်လေးတော်တင်ခန်းကို တစ်ဝက်တစ်ပျက်
ကနေ ခဏဖွင့် နားထောင်ကြည့်လိုက်တော့ . . . လား . . . လား
မယ်တော်မှာယာကနေ ဘဝပြောင်းသွားတဲ့နတ်ကို မင်းသမီးတစ်ဦး
က ‘မယ်မယ်ဘူရား မယ်မယ်ဘူရား’ ချင်း မိုးမွှေနှုန်းပြီး နတ်သမီးတစ်ပါး
အဖြစ်နဲ့ တင်ဆက်သွားတာကို ကြားလိုက်ရပါရောလား။

တကယ်ဆို ဗုဒ္ဓဘာသာဝင်တိုင်းသိတဲ့ ‘မယ်တော်မိန္ဒတ်သား’
ဆိုတဲ့ စကားစုလေးကို ကြည့်လိုက်ရင်ကိုပဲ မယ်တော်မှာယာဟာ နတ်
သမီးဖြစ်သွားတာမဟုတ်ဘူး၊ နတ်သားဖြစ်သွားတာဆိုတာ အလွယ်
တကူ သိနိုင်ပါတယ်။

အတ်သမားတွေရဲ့ လက်ချက်ကြောင့် ဖုန်းကညာတစ်ပါး
လုံးရာက ပြားသွားရပါပေါ့လား သန္တာသိတနတ်သားကြီးရေ . . . ။

နှုန်းကျေနိုင်ကြပါစေ။

[အင်တာပျူးဂျာနယ်၊ စက်တင်ဘာ(၁၈)၊ ၂၀၀၂။]

အညွှန်း။ - ထောရီအပဒါနပါဌီတော်၊ စာမျက်နှာ ၂၀၉။ ဂါထာ ၁၃၃။

- ပါဌီအနက်။ မဟာမုနေ - မြတ်စွာဘူရား၊ တွဲ - ရှင်တော်
မြတ်ဘူရားသည်၊ မယုံ - ဘူရားတပည့်တော်အား၊ ဗွဲနာရက္ခနေ -
ကိုလေသာ အနှောင်အဖွဲ့မှ လွှတ်မြောက်အောင် စောင့်ရှောက်ခြင်း
ကြောင့်၊ မယုံ- ဘူရားတပည့်တော်၏အပေါ်၌၊ အနကော - နှုန်း
ကြွေးကင်းသူသည်၊ ဝါ - နှုန်းစုံလုံးဖိုးလုံးကျေအောင် မိခင်ကျေးဇူး
ဆပ်ပြီးသူသည်၊ အသိ- ဖြစ်တော်မူပါပေ။